



စက်မှုဝန်ကြီးဌာန

စက်မှုလုပ်ငန်းလွှာ

အတွဲ(၃)၊ အမှတ်(၂)၊ ၂၀၂၄ ခုနှစ် (ဧပြီ၊ မေ၊ ဇွန်)

တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ စီမံဆောင်ရွက်နေသည့် စက်မှုဇုန်များကို
သိလဝါအထူးစီးပွားရေးဇုန်ကဲ့သို့ အောင်မြင်အောင်
စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွှဲပြောင်းအကောင်အထည်ဖော်ဆောင်ရွက်



စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ (၁/၂၀၂၄) အစည်းအဝေးတွင် အမှာစကားပြောကြားစဉ်။

စက်မှုလုပ်ငန်းနှင့်စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၄) အစည်းအဝေးကို မေလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ စက်မှုလုပ်ငန်းနှင့်စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

စာမျက်နှာ ၂ သို့-

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း
ဧည့်ကော်ရှ် (ဓနနီ) အား ကြည့်ရှုစစ်ဆေး



စာမျက်နှာ ၁၀ သို့-

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း
စပါးခွံလောင်စာသုံးလျှပ်စစ်ဓာတ်အားပေးအလုပ်ရုံကြည့်ရှုစစ်ဆေး



စာမျက်နှာ ၁၄ သို့-

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာပေးပွဲ
ထူးချွန်စွာအောင်မြင်ခဲ့ကြသည့်ဝန်ထမ်းများ၏သားသမီးများအားဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားသို့
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းတက်ရောက်

ကျော့စုံသို့-

စက်မှုဝန်ကြီးဌာနမှ (၃) လ တစ်ကြိမ် ထုတ်ဝေသည်။

စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊
လေယူဌာနီလမ်း၊ နေပြည်တော်။
ဖုန်း- ၀၆၇-၃၄၀၅၀၄၂

မျက်နှာဖုံးမှ -

ဦးစွာ စက်မှုလုပ်ငန်းနှင့်စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ ကျင်းပပြုလုပ်သည့်အစည်းအဝေးသည် စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ ပထမအကြိမ်အစည်းအဝေးဖြစ်သည်နှင့်အညီ အစည်းအဝေးကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်မှာ အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သည့် စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စက်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အစီအမံများ ချမှတ်ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း၊ စက်မှုဇုန်များကို နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဘောင်များနှင့်အညီ စနစ်တကျစီမံထူထောင်၍ ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်ရန်ဖြစ်ကြောင်း။

ရည်ရွယ်ချက်များနှင့်အညီ ကျင်းပ

ထို့ပြင် စက်မှုဇုန်များ၏ကွန်ရက်ချိတ်ဆက်မှု ပိုမိုအားကောင်းလာစေရန်၊ စက်မှုလုပ်ငန်းများကြောင့် သဘာဝနှင့်လူမှုပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုများ၊ စွမ်းအင်ဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာစီမံခန့်ခွဲမှုများအား သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျစီမံဆောင်ရွက်စေရန်၊ စက်မှုဇုန်များတွင် အသုံးပြုခွင့်ရရှိထားသောမြေများကို လက်တွေ့အသုံးပြုခြင်းဖြင့် နိုင်ငံ့စီးပွားရေး တိုးတက်စေရန်အတွက် မူဝါဒများချမှတ်ဆောင်ရွက်သွားနိုင်စေရန်နှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်နိုင်ရန်ဆိုသည့် ရည်ရွယ်ချက်များနှင့်အညီ ကျင်းပခြင်းဖြစ်ကြောင်း။

စက်မှုဇုန်နှင့်ပတ်သက်သည့် ဥပဒေကို ၂၀၂၀ ပြည့်နှစ် မေလ ၂၆ ရက်နေ့တွင် ထုတ်

◆ စက်မှုဇုန်များကို နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာမူဘောင်များနှင့်အညီ စနစ်တကျစီမံထူထောင်၍ ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်ရန်ဖြစ် ...

◆ တည်ထောင်ပြီးစက်မှုဇုန်များကို အဆင့်မြှင့်တင်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ တစ်ဖက်ကလည်း ဥပဒေ၊ နည်းဥပဒေနှင့်မကိုက်ညီသည့် အချက်များကိုလည်း ပြန်လည်ပြင်ဆင်တည့်မတ်ထိန်းကျောင်းသွားကြရမည်ဖြစ် ...

ပြန်ခဲ့ပြီး နည်းဥပဒေများကို ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ၂၀၂၄ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အမိန့်ကြော်ငြာစာအမှတ် (၉၈/၂၀၂၄) ဖြင့် စက်မှုလုပ်ငန်းနှင့်စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ဗဟိုကော်မတီအနေဖြင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးဆုံးဖြတ်ပြီး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ပြထားသည့် အငယ်စားစက်မှုဇုန်ဖော်ဆောင်ရေးကိုလည်း ဆွေးနွေးပြီး ဆက်လက်တင်ပြသွားရန်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံ၌ ယနေ့ထိဖွင့်လှစ်ပြီး စက်မှုဇုန်များကိုကြည့်လျှင် ပင်မစက်မှုဇုန် ၂၈ ခုနှင့်ဇုန်ခွဲများပါရှိပါက ၅၃ ခုရှိပြီး စက်မှုရပ်ကွက် (၅) ခုရှိသည်ကို တွေ့ရကြောင်း၊ တည်ထောင်ဆဲစက်မှုဇုန်စီမံကိန်းမှာ နှစ်ခုရှိကြောင်း၊ တည်ထောင်ပြီးစက်မှုဇုန်များကို အဆင့်မြှင့်တင်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ တစ်ဖက်ကလည်း ဥပဒေ၊ နည်းဥပဒေနှင့်မကိုက်ညီသည့်အချက်များကိုလည်း ပြန်လည်ပြင်ဆင်တည့်မတ်ထိန်းကျောင်းသွားကြရမည်ဖြစ်ကြောင်း။

ဖွဲ့စည်းပေးရမည်

ဗဟိုကော်မတီအနေဖြင့် ဆက်လက်ဆောင်ရွက်ပေးရမည့်လုပ်ငန်းမှာ ဒေသဆိုင်

ရာစက်မှုဇုန်များ တည်ဆောက်ရေးနှင့်ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပေးရမည်ဖြစ်ကြောင်း၊ အဆိုပါကော်မတီဖွဲ့စည်းပေးပြီးမှသာ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီကို ထပ်မံဖွဲ့စည်းပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင်လုပ်ငန်းများ အမြဲပြတ်လည်ပတ်နိုင်ရန် စီမံခန့်ခွဲရေးရုံးအဖွဲ့များကိုလည်း ဖွဲ့စည်းပေးရမည်ဖြစ်ကြောင်း၊ အဓိကအရေးကြီးသည့် ရန်ပုံငွေတည်ထောင်ရေးအပိုင်းကို စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေနှင့်အညီဆောင်ရွက်မှသာလုပ်ငန်းများအောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ဗဟိုကော်မတီအနေဖြင့် မူဝါဒချမှတ်ခြင်းနှင့်အခက်အခဲများဖြေရှင်းခြင်းကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထူထောင်ပြီးစက်မှုဇုန်များနှင့် ထပ်မံဆောင်ရွက်မည့်စက်မှုဇုန်များကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန်မှာ ဒေသဆိုင်ရာစက်မှုဇုန်များ တည်ဆောက်ရေးနှင့်ကြီးကြပ်ရေးကော်မတီနှင့် ဒေသအစိုးရအဖွဲ့မှတာဝန်ရှိသူများက ကြီးကြပ်ရမည်ဖြစ်ပြီး စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီများက အဓိကအကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ဆွေးနွေးအပြေချာ

သို့ဖြစ်၍ ကြီးကြပ်ရေးကော်မတီနှင့်စီမံခန့်ခွဲမှုကော်မတီတို့တွင် ပါဝင်သင့်၊ ပါဝင်ထိုက်သူများ ပါရှိမှသာ လုပ်ငန်းများအောင်မြင်နိုင်မည်ဖြစ်သည့်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့်

စာမျက်နှာ ၃ သို့-

စာမျက်နှာ ၂ မှ-

ရွေးချယ်တာဝန်ပေး ကြပ်မတ်ဆောင်ရွက် သွားရန်ဖြစ်ကြောင်း၊ **စက်မှုဇုန်၊ ဇုန်ခွဲများ နှင့်စက်မှုရုပ်ကွက်အချို့တို့တွင် လူနေ ထိုင်မှုများ ရောထွေးနေသည့်အတွက် စက်မှုဇုန် ဥပဒေ၊ နည်းဥပဒေအတိုင်း ဆွေးနွေးအဖြေရှာပြီး ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊** ထို့ပြင် တိုင်းဒေသကြီး နှင့်ပြည်နယ်အလိုက် အသစ်ဖော်ဆောင် မည့် စက်မှုဇုန်များကိုလည်း ဥပဒေ၊ နည်း ဥပဒေအတိုင်း အကောင်အထည်ဖော်ဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယင်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချ မှတ်ထားသည်စီးပွားရေး ဦးတည်ချက်တွင် ပါဝင်နေသည့် **‘တိုးတက်ကောင်းမွန်လာ သည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့် တင်ရေး’** ဆိုသည့်အတိုင်း ရှိပြီးစက်မှု ဇုန်အလိုက်နှင့် တိုးချဲ့မည့်စက်မှုဇုန်အလိုက် ပို့ကုန်တိုးမြှင့်ထုတ်လုပ် တင်ပို့နိုင်ရေးအ တွက်လည်း စနစ်တကျစီမံဆောင်ရွက်နိုင် မည့် အခွင့်အရေးဖြစ်ပါကြောင်း။

ကြပ်မတ်ဆောင်ရွက်

စက်မှုဇုန်များအလိုက် အမျိုးအစားတူ သည့်လုပ်ငန်းများတွင် ခွင့်ပြုထားသည့် လုပ်ငန်းများ အမှန်တကယ်ဆောင်ရွက်ခြင်း ရှိ/မရှိကို ဒေသဆိုင်ရာစက်မှုဇုန်များ တည် ဆောက်ရေးနှင့်ကြီးကြပ်ရေးကော်မတီများ က ကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊ မကွေးတိုင်းဒေသကြီးမှတင်ပြလာ သော စက်မှုဇုန်မှာ ဧက ၅၀၀ အောက်ဖြစ် သည့်အတွက် အငယ်စားစက်မှုဇုန်ဖြစ်ပြီး အဆိုပါအငယ်စားစက်မှုဇုန်အနေဖြင့် ဆီ ထွက်သီးနှံ၊ ပဲအမျိုးမျိုးနှင့်ဝါတို့ကိုအခြေခံ သော တန်ဖိုးမြှင့်ထုတ်လုပ်သည့် ထုတ်လုပ်မှု လုပ်ငန်းများအား အဓိကအစုအဖွဲ့ဖြင့် နေရာ ချထားပေးရန် လိုအပ်ကြောင်း၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နိုင်ငံတော်စီမံ

အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သည့် ဆီထွက်သီး နှံ၊ စက်မှုသီးနှံနှင့်နို့ထွက်ပစ္စည်း တိုးချဲ့ထုတ် လုပ်ရေး ညှိနှိုင်းဆွေးနွေးပွဲတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က နှစ်စဉ်ပြည်ပမှစားသုံးဆီများ တင်သွင်းနေရသဖြင့် ပြည်တွင်းစားသုံးဆီ ဖူလုံမှုရရှိစေရေး အလေးထားဆောင်ရွက် ရန်နှင့် ဝါမှထွက်ရှိလာသောချည်များကို တန်ဖိုးမြှင့်ချည်ထည်များ ထုတ်လုပ်ရေးစီမံ ဆောင်ရွက်ရန်၊ ပြည်တွင်း၌ နို့ထွက်ပစ္စည်း များဖူလုံအောင်ထုတ်လုပ်နိုင်ရေးနှင့် နို့ချက် စက်ရုံများတည်ဆောက်နိုင်ရေးဆောင်ရွက် ရန် ညွှန်ကြားချက်ကိုလည်း မှတ်သားပြီး လိုက်နာဆောင်ရွက်ရန်လိုကြောင်းနှင့် မကွေး တိုင်းဒေသကြီးမှတင်ပြလာသည့် စက်မှုဇုန် အဆိုပြုချက်တွင် ဝါနှင့်ချည်မျှင်လုပ်ငန်း၊ ဆီထွက်သီးနှံလုပ်ငန်းများ မပါရှိ၍ အဆိုပြု ချက်အသစ် ပြန်လည်တင်ပြပေးရန်လို ကြောင်း။

မိမိတို့နိုင်ငံသည် ဈေးကွက်စီးပွားရေး စနစ်နှင့်ဆောင်ရွက်နေသည့်နိုင်ငံဖြစ်ပြီး နိုင်ငံ အတွက်လိုအပ်သည့်ထုတ်ကုန်များကို အပြည့် အဝထုတ်လုပ်နိုင်ရေး ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ လိုအပ်ချက် များကို တစ်ဖက်တစ်လမ်းမှကူညီဆောင် ရွက်ပေးရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် အထူးစီးပွားရေးဇုန်များနှင့် စက်မှုဇုန်များ ရှိကြောင်း၊ ယင်းတို့မှာစီးပွားရေးဇုန်ချင်းတူ သော်လည်း အမျိုးအစားချင်းမတူညီသည့် အတွက် အထူးသဖြင့်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီမံဆောင်ရွက်နေသည့် စက်မှုဇုန်များကို သီလဝါအထူးစီးပွားရေး ဇုန်ကဲ့သို့အောင်မြင်အောင် မိမိတို့စက်မှုဇုန် များကို စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် ဥပဒေ၊ နည်းဥပဒေများကို သိရှိကျွမ်းကျင်နားလည် ပြီး လိုက်နာဆောင်ရွက်မှသာလုပ်ငန်းများ

အောင်မြင်နိုင်မည်ဖြစ်ကြောင်း ပြောကြား သည်။

ဖတ်ကြားတင်ပြ

ထို့နောက် စက်မှုလုပ်ငန်းနှင့်စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအတွင်း ရေးမျိုး စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်နှင့် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်တို့က ဗဟိုကော်မတီ သို့တင်ပြလာသည့် အမှာစာများကို ဖတ် ကြားတင်ပြသည်။

ယင်းနောက် စက်မှုလုပ်ငန်းနှင့်စက်မှု ဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဒုတိယ ဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်းက မြန်မာနိုင်ငံ စက်မှုဇုန်များသမိုင်းကြောင်း၊ စက်မှုဇုန် ဥပဒေနှင့် နည်းဥပဒေရေးဆွဲခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ကော်မတီများဖွဲ့စည်းဆောင် ရွက်ထားရှိမှု၊ စက်မှုဇုန်များကို စီမံကြီးကြပ် မှုဆိုင်ရာကိစ္စရပ်များနှင့် စက်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းဗျူဟာဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ကြသည်။

ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက စက်မှုဇုန်ဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင် ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် စက်မှုလုပ်ငန်းနှင့်စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိ နှိုင်းဖြည့်ဆည်းဆွေးနွေးပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေး ကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်



သံနှင့်သံမဏိစက်ရုံစီမံကိန်း (၂) ခု အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် သွင်းအားစုများ စဉ်ဆက်မပြတ်ရရှိရေးတို့အတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ

သံနှင့်သံမဏိစက်ရုံစီမံကိန်း (၂) ခု အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် သွင်း အားစုများ စဉ်ဆက်မပြတ်ရရှိရေးတို့အတွက် ညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံး အမှတ် (၃၀) အစည်းအဝေးခန်းမ၌ကျင်းပ ပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ လျှပ်စစ်ဓာတ်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ် ထွန်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလွင်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမျိုးသန့်၊ ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန် ကြားရေးမှူးများနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။

ရှေးဦးစွာ စက်မှုဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးက အမှာစကားပြောကြားရာတွင်

မဏိစက်ရုံစီမံကိန်း (၂) ခုအား အောင်မြင် စွာဆောင်ရွက်နိုင်ရန်နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရမည့်လုပ်ငန်း များနှင့်စပ်လျဉ်း၍ သွင်းအားစုများစဉ်ဆက် မပြတ်ရရှိနိုင်ရေးတို့အတွက် ဆက်စပ်ဝန်ကြီး ဌာနများနှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ် ခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ညွှန်ကြား ချက်အရ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) နှင့်အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)တို့ အား (၁. ၁၀. ၂၀၁၂) ရက်နေ့မှစ၍ စက်မှု ဝန်ကြီးဌာန၊ အမှတ် (၁) အကြီးစားစက်မှု လုပ်ငန်းက တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊ သံမဏိစီမံကိန်း (၂) ခုအနေဖြင့် စီမံကိန်း များဆောင်ရွက်နေစဉ်ကာလအတွင်း(၁၅. ၃. ၂၀၁၇) ရက်နေ့ ဒုတိယအကြိမ်ပြည်ထောင်စု လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ အစည်းအဝေးဆုံးဖြတ်ချက် နှင့် (၂၉. ၄. ၂၀၁၇) ရက်နေ့တွင် ကျင်းပ ပြုလုပ်သည့် စီးပွားရေးရာကော်မတီ၏ (၇/၂၀၁၇) အစည်းအဝေးဆုံးဖြတ်ချက်များ

လက်တလောရပ်ဆိုင်းခဲ့ရာတွင် ပါဝင်ခဲ့သ ဖြင့် စီမံကိန်းလုပ်ငန်းများဆက်လက်ဆောင် ရွက်နိုင်ခြင်းမရှိဘဲ ရပ်နားထားခဲ့ရကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က ပြည်တွင်းရှိသံမဏိစက်ရုံနှင့်သံစက်ရုံ များသည် အကြောင်းအမျိုးမျိုးကြောင့် စွမ်း အားပြည့်လည်ပတ်နိုင်မှုမရှိ၍ ပြည်ပမှသံ မဏိအများအပြား တင်သွင်းနေခြင်းကြောင့် တိုင်းပြည်နှစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် အဆိုပါသံမဏိစက်ရုံများအား ပြန်လည် လည်ပတ်နိုင်ရေးဆောင်ရွက်သွားရန် လမ်း ညွှန်ပြုခဲ့ပါကြောင်း၊ ထို့ကြောင့် အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) စီမံကိန်းနှင့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံ ကိန်းလုပ်ငန်းများကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ခွင့်ပြုချက်ဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာ နှစ်မှစ၍ ပြန်လည်ဆောင်ရွက်ခဲ့ကြောင်း၊ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) စီမံကိန်း ကို (၂၄. ၃. ၂၀၂၃) ရက်မှစ၍လည်ပတ်ခဲ့ ရာ ၂၀၂၄ ခုနှစ်၊ မတ်လအထိ (၂၃၁) ကြိမ် သံရည်ကူးခဲ့ပြီး လေးထောင့်ပုံသံမဏိချောင်း



ယခုအစည်းအဝေးသည် စက်မှုဝန်ကြီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်းရုံ သံ အရ စက်မှုဝန်ကြီးဌာနရှိ နိုင်ငံပိုင်စက်ရုံ အလုပ်ရုံ (၂၂) ရုံနှင့်စီမံကိန်း (၂) ခုတို့အား စုစုပေါင်းတန်ချိန် ၁,၁၈၂,၉၈၃ တန် စာမျက်နှာ ၅ သို့-

စာမျက်နှာ ၄ မှ-

ထုတ်လုပ်ခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် (၃၁. ၅. ၂၀၂၃) ရက်နေ့၌ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ကြည့်ရှုစစ်ဆေးခဲ့စဉ် သံရည်ကျိုအလုပ်ရုံအမှတ် (၂) အပါအဝင် စီမံကိန်းအဆင့် ၂ တို့ကို ပြီးစီးအောင်ဆက်လက်ဆောင်ရွက်ရန်လမ်းညွှန်မှုအရ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းအဆင့် (၂) တွင်ပါဝင်သည့် Hot Strip Mill အလုပ်ရုံအား ပြီးစီးအောင်ဆက်လက်အကောင်အထည်ဖော်ခြင်းနှင့်သံရည်ကျိုအလုပ်ရုံအမှတ် (၂) အားစစ်ဆေးပြုပြင်မှုလုပ်ငန်းများကို ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းအဆင့် (၂) ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် စက်ရုံစတင်တည်ဆောက်ခဲ့သည့်ကုမ္ပဏီနှင့်ညှိနှိုင်း၍ ကနဦးလေ့လာဆန်းစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ၌ အလုပ်ရုံ (၂၂)ရုံရှိသည့်အနက် အလုပ်ရုံ (၁၉) ရုံအား ဝန်မဲစမ်းသပ်လည်ပတ်ခြင်းကို အလိုအလျောက်ထိန်းချုပ်စနစ်ဖြင့် (၂၁. ၁. ၂၀၂၃) ရက်နေ့တွင် တည်ဆောက်ရေးစီမံကိန်းနှင့်စက်ရုံမှဝန်ထမ်းများပူးပေါင်း၍ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့်အလုပ်ရုံ (၃) ရုံကိုပြည်ပပညာရှင်များနှင့် စစ်ဆေးပြုပြင်ခြင်း၊ အပြီးသတ်တည်ဆောက်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးမှသာ စက်စမ်းသပ်လည်ပတ်ခြင်းကို ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊

အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်း ပြီးမြောက်အောင်မြင်ရေးအတွက် နိုင်ငံတော်မှထွန်းအားပေး ဆောင်ရွက်လျက်ရှိသည့်အတွက် ပြည်တွင်းပညာရှင်များဖြင့် ဆောင်ရွက်၍ရသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းအတွက် လို

အပ်သော လျှပ်စစ်အရင်းအမြစ်နှစ်ခုရရှိရေး၊ အခြေခံအဆောက်အအုံများဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေး၊ ရေရရှိရေးတို့အတွက် စီမံဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်ရန် ဆက်စပ်ဝန်ကြီးဌာနများနှင့်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များပါဝင်သော ဝန်ကြီးဌာနအဆင့် Project Executing Agency (PEA) ကိုဖွဲ့စည်းပြီး လုပ်ငန်းအဆင့်တွင် Project Implementing Agency (PIA)၊ စက်ရုံအဆင့်တွင် Project Management Unit (PMU) နှင့် Project Implementing Unit (PIU) တို့ကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

စီမံကိန်းလုပ်ငန်းများပြန်လည် စတင်ဆောင်ရွက်စဉ် Project Management Program Management Portfolio Management စသည့် စီမံကိန်းစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များအတိုင်း တာဝန်ယူဆောင်ရွက်ရန်လမ်းညွှန်ထားပြီးဖြစ်ကြောင်း၊ သံမဏိစက်ရုံစီမံကိန်းများသည် နိုင်ငံအတွက်အကျိုးရှိသည့်စီမံကိန်းများဖြစ်သဖြင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာပြီးပြတ်အောင်ဆောင်ရွက်နိုင်ရန် စက်မှုဝန်ကြီးဌာနတစ်ခုတည်း၏အားဖြင့်သာ ဆောင်ရွက်၍မရဘဲ ဆက်စပ်ဝန်ကြီးဌာနများ၏ ပံ့ပိုးကူညီမှုများဖြင့် ပေါင်းစပ်ဆောင်ရွက်မှသာ ပြီးပြတ်အောင်မြင်မည်ဖြစ်၍ ယခုအစည်းအဝေးကိုကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဆက်စပ်ဝန်ကြီးဌာနများအနေဖြင့် စက်မှုဝန်ကြီးဌာနမှဆောင်ရွက်လျက်ရှိသည့် သံမဏိစက်ရုံစီမံကိန်း(၂) ခု အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့်သွင်းအားစုများ စဉ်ဆက်မပြတ်ရရှိရေးတို့အတွက် တတ်နိုင်သမျှ ပါဝင်ကူညီပံ့ပိုးဆောင်ရွက်ပေးပါရန် တိုက်တွန်းပါကြောင်းပြောကြားပါသည်။

ထို့နောက် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ)

နှင့်အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) တို့နှင့်ပတ်သက်၍ စီမံကိန်းလုပ်ငန်းများပြန်လည်စတင်ဆောင်ရွက်ခဲ့သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှ (၃၁. ၃. ၂၀၂၄) ရက်နေ့အထိ စက်ပစ္စည်းများစစ်ဆေးပြုပြင်ခဲ့မှု၊ စီမံကိန်းလုပ်ငန်းများပြီးစီးရေးအတွက်သက်ဆိုင်ရာကုမ္ပဏီများနှင့်ညှိနှိုင်းဆောင်ရွက်ခဲ့မှု၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများကိုလည်းကောင်း၊ **အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက** ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်မည့်အခြေအနေ၊ သွင်းအားစုများလိုအပ်မှု၊ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် Project Implementation Agency (PIA) နှင့်စီမံကိန်း၏ Finance & Administration, Procurement & Contracts, Environment & Social Safeguard ပိုင်းတို့အား တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်မည့် Project Implementation Unit (PIU) ဖွဲ့စည်းမည့်အစီအစဉ်၊ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းတန်ဖိုးတို့ကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးရုံးညွှန်ကြားရေးမှူးချုပ်က အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) နှင့်အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းတို့အား ဝန်ကြီးဌာနအဆင့် တာဝန်ယူစီမံဆောင်ရွက်မည့် စီမံကိန်းကြီးကြပ်မှုကော်မတီ (Project Executing Agency-PEA) များ ဖွဲ့စည်းမည့်အစီအစဉ်တို့ကိုလည်းကောင်း အသီးသီးဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက သံမဏိထုတ်လုပ်နိုင်ရေးအတွက် သဘာဝသံသတ္တုရိုင်း၊ ထုံးကျောက်၊ ဒိုလိုမိုက်နှင့်ကျောက်မီးသွေးတို့

စာမျက်နှာ ၅ မှ-

လိုအပ်ကြောင်း၊ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) အတွက် လိုအပ်သောသံသတ္တု ရိုင်း၊ ထုံးကျောက်၊ ဒိုလိုမိုက်တိုထုတ်လုပ်သုံးစွဲနိုင်ရေးအတွက် ခွင့်ပြုပေးပြီးဖြစ်ကြောင်း၊ အဆိုပါစက်မှုကုန်ကြမ်းများထုတ်လုပ်ရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအတွက် မိုင်းဒီဇိုင်းစနစ်တကျရေးဆွဲဆောင်ရွက်သွားရန်လိုအပ်ပြီး သွင်းအားစုများကိုလည်း ပြည့်စုံအောင်ဖြည့်ဆည်းရန် အရေးကြီးကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အကဲဖြတ်အစီရင်ခံစာ (Environmental Impact Assessment-EIA) နှင့်ပတ်သက်၍ လိုအပ်ချက်များကို ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အတွက် အရေးကြီးသည့် သံ၊ သံမဏိထုတ်လုပ်ရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် အစွမ်းကုန်ပူးပေါင်းဆောင်ရွက်ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် လျှပ်စစ်ဓာတ်အားပိုမိုထုတ်လုပ်ပေးနိုင်သည့် မိုးရာသီတွင် သံမဏိများတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ပိုမိုလျာထားသင့်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သည့်အပေါ် မူတည်၍ တိုင်းဒေသကြီး/ပြည်နယ်များသို့ ခွဲဝေပို့လွှတ်လျက်ရှိကြောင်း၊ အမှတ် (၁) သံမဏိစက်ရုံ(မြင်းခြံ)၌ သံရည်ကျိုလုပ်ငန်းများဆောင်ရွက်မည့် အစီအမံများကိုလည်း ကြိုတင်ပေးပို့ထားစေလိုကြောင်း၊ သံရည်ကျိုလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်ပါက သံရည်များ၏အပူချိန်ကို လျော့ကျခြင်းမရှိအောင် ဆောင်ရွက်မည့်အစီအမံများကို ထားရှိစေလိုကြောင်း၊ အမှတ် (၁) သံမဏိစက်ရုံ(မြင်းခြံ)

နှင့်အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)တို့ ရှိ လျှပ်စစ်ဓာတ်အားခွဲရုံများအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ယူရမည်ဆိုပါက ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းပေးစေလိုကြောင်း၊ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စတင်လည်ပတ်မည်ဆိုပါက မတူညီသောအရင်းအမြစ် ၂ ခုမှ လျှပ်စစ်ဓာတ်အားပို့လွှတ်နိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သံနှင့်သံမဏိစီမံကိန်းလုပ်ငန်းများသည် နိုင်ငံတော်အတွက် လွန်စွာအရေးပါသည့် စီမံကိန်းများဖြစ်ကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့်ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သံ၊ သံမဏိလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့်မိမိတို့နိုင်ငံတွင်လည်း သံ၊ သံမဏိစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သံရည်ကျိုလုပ်ငန်းများဆောင်ရွက်ရာတွင် စဉ်ဆက်မပြတ်လည်ပတ်မှုသာလျှင် စီးပွားရေးတွက်ခြေကိုက်မည်ဖြစ်ကြောင်း၊ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) အနေဖြင့် သံစိမ်းထုတ်လုပ်သည့်နည်းပညာများသည် မြင့်မားသဖြင့် အောင်မြင်အောင်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်ရုံများအတွက်လိုအပ်သည့် သဘာဝဓာတ်ငွေ့များကို အမှန်တကယ် အသုံးပြုနိုင်မည့်ပမာဏနှင့် နီးစပ်စွာခန့်မှန်း၍ တောင်းခံစေလိုကြောင်း၊ သို့မှသာ အခြားလိုအပ်သည့်နေရာများသို့ ပိုမိုပို့လွှတ်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဌာနအနေဖြင့် ဝန်ကြီးဌာနများ၏ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်

စိန်ခေါ်မှုများကို တွေ့ကြုံရမည်ဖြစ်ကြောင်း၊ ယခု အကောင်အထည်ဖော်ဆောင်ရွက်နေသည့် သံ၊ သံမဏိစီမံကိန်းလုပ်ငန်းများသည် စွန့်စားဆောင်ရွက်ရသည့်လုပ်ငန်းများ များစွာရှိပါကြောင်း၊ သံ၊ သံမဏိ စီမံကိန်းလုပ်ငန်းများ အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးတို့က အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) နှင့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) တို့ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးမည့်အခြေအနေ၊ ဆောင်ရွက်သင့်သည့်အချက်များ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ရေးအတွက် သွင်းအားစုများအချိန်မီရရှိရေး ဆောင်ရွက်ပေးမည့်အခြေအနေတို့ကို အသေးစိတ်တင်ပြဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများက သံမဏိစက်ရုံစီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များ၊ သွင်းအားစုများ အချိန်မီရရှိရေးကိစ္စရပ်များကို အသေးစိတ်ဆွေးနွေးညှိနှိုင်းကြပြီး စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆေးဝါးများ၊ ဆေးဝတ်၊ ဆေးပတ်တီးများနှင့် ဆေးရုံသုံးပရိဘောဂပစ္စည်းများအား ထုတ်လုပ်ရောင်းချမှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးတက်ရောက်



စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အမှာစကားပြောကြားစဉ်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆေးဝါးများ၊ ဆေးဝတ်၊ ဆေးပတ်တီးများနှင့် ဆေးရုံသုံးပရိဘောဂပစ္စည်းများအား ထုတ်လုပ်ရောင်းချမှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းထုတ်လုပ်သူများအသင်းနှင့် ဝန်ကြီးဌာနမှတာဝန်ရှိသူများ တက်ရောက်သည်။

ရှေးဦးစွာ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်းနှင့်မြန်မာ့ဆေးဝါးလုပ်ငန်းတို့မှထုတ်လုပ်သော ဆေးဝါးများနှင့်ဆေးရုံသုံးပစ္စည်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ကာကွယ်ရေးဝန်ကြီး

ဌာနနှင့်ကျန်းမာရေးဝန်ကြီးဌာနတို့မှ လိုအပ်ချက်အပေါ်မူတည်ပြီး ထုတ်လုပ်ရောင်းချပေးနိုင်မှု၊ ထုတ်လုပ်ပေးနိုင်မည့်အချိန်ကာလ၊ အရေအတွက်၊ တွေ့ကြုံရသည့်အခက်အခဲများ၊ ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်သည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆေးဝါးများ၊ ဆေးရုံသုံးပစ္စည်းများနှင့်ဆေးဝတ်ပတ်တီးများကို ကာကွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့်လူမှုဖူလုံရေးအဖွဲ့များသို့ အမှာစာများအရ အဓိကဦးစားပေးထုတ်လုပ်ရောင်းချပေးလျက်ရှိပါကြောင်း၊ ပိုလျှံသည့်ဆေးဝါးများကို အရောင်းကိုယ်စားလှယ်များ၊ BPI ဆေးဝါးအရောင်းဆိုင်များမှတစ်ဆင့် ပြည်သူများထံသို့ ဖြန့်ဖြူးရောင်းချပေးပြီး ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို ကူညီပံ့ပိုးပေးလျက်ရှိပါကြောင်း၊ မြန်မာ့ဆေးဝါးလုပ်ငန်းအနေဖြင့် ပြည်သူလူထု၏ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်တဲ့ဆေးဝါးများအား သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ခဲ့ခြင်းမှာ ဆေးဝါးကုန်ကြမ်းများ ဝယ်ယူနိုင်ရေးအတွက် နိုင်ငံတော်မှနှစ်စဉ်နိုင်ငံခြားငွေခွင့်ပြုပေးနေ၍ဖြစ်ပါကြောင်း၊ အမှတ်

(၃) အကြီးစားစက်မှုလုပ်ငန်းအနေဖြင့် ဆေးရုံသုံးပရိဘောဂပစ္စည်း၊ ဆေးဝတ်နှင့်ဆေးပတ်တီးများ၊ အထည်အလိပ်နှင့်အဝတ်အထည်များကို ဆက်စပ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှအမှာစာရရှိမှုအရ ထုတ်လုပ်ရောင်းချပေးနေလျက်ရှိပြီး ပြည်သူလူထု၏လိုအပ်ချက်အရ လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်ရောင်းချပေးလျက်ရှိပါကြောင်း၊ စက်မှုလုပ်ငန်းများအတွက် လိုအပ်သောကုန်ကြမ်း၊ စက်ပစ္စည်းများမှာ ပြည်ပမှတင်သွင်းရခြင်းဖြစ်သည့်အတွက် သွင်းကုန်လိုင်စင်စောလျင်စွာရရှိရေး ကုန်သွယ်ရေးဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ ဆက်လက်၍ ကူညီပံ့ပိုးပေးစေလိုပါကြောင်း၊ ပြည်ပမှဆေးဝါးကုန်ကြမ်းပစ္စည်းများ တင်သွင်းရာတွင် FDA ၏ထောက်ခံချက်ရယူရန် လိုအပ်ပါ၍ FDA အနေဖြင့် စောလျင်စွာရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြည်သူလူထုအတွက်ကျန်းမာ

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး Mrs.Ponnmpereuma Arachige Prabashini Ponnampereuma အား စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀)ရှိ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းများအတွက် လိုအပ်သောစက်မှု ကျွမ်းကျင်လုပ်သားများ မွေးထုတ်ရေး၊ ဆေးဝါးထုတ်လုပ်ရေး၊ MSME များ ဖွံ့ဖြိုးတိုးတက်ရေး၊ သံ၊ သံမဏိ၊ ဘီလပ်မြေနှင့်အဝတ်အထည်ထုတ်လုပ်ရေးစသည့်ကိစ္စရပ်များကိုရင်းရင်းနှီးနှီးအမြင်ချင်းဖလှယ် ဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ စက်မှုဝန်ကြီးဌာန

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီးအား လက်ခံတွေ့ဆုံ



ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊

ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ **သတင်းစဉ်**

စာမျက်နှာ ၇ မှ -

ရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိရာ ဆေးရုံသုံးပရိဘောဂပစ္စည်းများနှင့် ဆေးဝါးများဝယ်ယူရေးဆောင်ရွက်ရာတွင် စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သောဆေးဝါးများအား အဓိကဦးစားပေးဝယ်ယူလျက်ရှိပြီး ပြည်တွင်း၌ထုတ်လုပ်ခြင်းမရှိသည့်ဆေးဝါးများကိုသာ ပြည်ပမှတင်သွင်းလျက်ရှိကြောင်း၊ စက်မှုဝန်ကြီးဌာန၏ဆေးဝါးများသည် အရည်အသွေးစိတ်ချရသည့်အပြင် ကောင်းမွန်သောထုတ်လုပ်မှုစနစ်ဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သဖြင့် စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ယခုညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ပေးသဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ ဆေးရုံသုံးကုတင်နှင့်ဆက်စပ်ပစ္စည်းများသည်လည်း သပ်ရပ်ခိုင်ခံ့မှုရှိပြီး သုံးစွဲရလွယ်ကူပါကြောင်း၊ မကူးစပ်နိုင်သောရောဂါကုသဆေးများကိုလည်း လိုအပ်ချက်နှင့်အညီ ထုတ်လုပ်ပေးနိုင်ရေးအကြံပြုတင်ပြလိုပါကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် မြန်မာ့ဆေးဝါးလုပ်ငန်းမှ

ဦးဆောင်ညွှန်ကြားရေးမှူးနှင့်အထွေထွေမန်နေဂျာများက ဆေးဝါးထုတ်လုပ်ရေးနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့်အခြေအနေ၊ ကြုံတွေ့နေရသည့်အခက်အခဲနှင့်ပူးပေါင်းဆောင်ရွက်ရမည့်အခြေအနေများကိုလည်းကောင်း၊ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်းမှ အထွေထွေမန်နေဂျာက ဆေးရုံသုံးကုတင်နှင့် ဆက်စပ်ပစ္စည်းများမှာယူသည့်အမှာစာအပေါ် ထုတ်လုပ်ပေးနိုင်မှုအခြေအနေနှင့်ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများက လိုအပ်ချက်များနှင့်ညှိနှိုင်းဆောင်ရွက်ပေးရမည့်အချက်အလက်များအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။

ဆက်လက်၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးသည် ဆေးဝါးထုတ်လုပ်သူများနှင့်ဝယ်ယူသုံးစွဲလျက်ရှိသည့် ဌာနကြီးများအကြား လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းအဖြေရှာပေးရန် ကျင်းပပြုလုပ်သည့်အစည်းအဝေးဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးချက်များအပေါ်

အခြေခံ၍ စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိကဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းရှင်များအားလုံးပါဝင်သည့် အစည်းအဝေးတစ်ရပ် ထပ်မံပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ပြည်တွင်း၌လိုအပ်လျက်ရှိသည့် ဆေးဝါးအမယ်သစ်များထပ်မံထုတ်လုပ်ပေးနိုင်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများအား ရှာဖွေသွားရမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်တိုးတက်ရေးနှင့် အရည်အသွေးပြည့်မီသော ဆေးဝါးများထုတ်လုပ်နိုင်ရေးအတွက် ပိုမိုအထောက်အကူဖြစ်စေရန် ဆေးဝါးအင်ဂျင်နီယာပညာရှင်များ မွေးထုတ်ပေးနိုင်ရေးအတွက်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် မြန်မာ့ဆေးဝါးလုပ်ငန်းမှ ထုတ်ပေးလျက်ရှိသည့် ဆေးဝါးများကို အဓိကဝယ်ယူလျက်ရှိသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ကျန်းမာရေးဝန်ကြီးဌာနတို့၏လိုအပ်ချက်များအပေါ် တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

အမှတ် (၈) အထည်စက်ရုံ (ပျော်ဘွယ်)နှင့် အမှတ် (၈) အထည်စက်ရုံခွဲ (ရမည်းသင်း) တို့ကို စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ကြည့်ရှုစစ်ဆေး

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့ရှိ အမှတ် (၈) အထည်စက်ရုံ (ပျော်ဘွယ်) သို့ရောက်ရှိရာ(ပုံ) စက်ရုံမျှော်က

ထိန်းချုပ်မောင်းနှင်သည့်စက်များကို ကျွမ်းကျင်ပညာရှင်များဖြင့် ပြုပြင်နိုင်ရေးဆောင်ရွက်ရန်၊ စက်ရုံတပ်ဆင်ထားသည့်စက်များစွမ်းအားပြည့်အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန်၊ စက်ရုံအတွင်း ကုန်ကြမ်း၊ ကုန်ချော

သည် ရမည်းသင်းမြို့ရှိ အမှတ် (၈) အထည်စက်ရုံခွဲ (ရမည်းသင်း) သို့ရောက်ရှိပြီး (ပုံ) ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများကို စီမံချက်များရေးဆွဲဆောင်ရွက်ရန်၊ ဝန်ကြီးဌာနများမှ အမှာစာဖြင့် မှာယူထားသည့် ထုတ်ကုန်ပစ္စည်းများကို အချိန်မီပေးပို့နိုင်ရေး အလေးထားဆောင်ရွက်ရန်၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများကို ကြိုတင်စဉ်းစား၍ အစီအမံများရေးဆွဲထားရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရန်နှင့် ကုန်ချောများကို တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့်စက်အရန်ပစ္စည်းများကို ကြိုတင်ဝယ်ယူဖြည့်ဆည်းထားရန်နှင့် စက်ရုံတွင်တပ်ဆင်ထားရှိသော စက်ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြုပြင်နိုင်ရေးအတွက် သင်တန်းများဖွင့်လှစ်ပေးရန်တို့ကို မှာကြားကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

စက်ရုံဆိုင်ရာအချက်အလက်များ၊ စက်ပစ္စည်းကိရိယာများတပ်ဆင်ထားရှိမှု၊ လုပ်ငန်းလည်ပတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုနှင့်ဆက်လက်ဆောင်ရွက်မည့် အစီအမံတို့ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနရှိ ဝါကြိတ်စက်များကိုပြုပြင်၍ ကြိတ်ခွဲခြင်းနှင့် ချည်ထုတ်လုပ်သည့်စက်ရုံများကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ခဲ့ကြောင်း၊ စက်ရုံအနေဖြင့် ဝင်ငွေတိုးတက်ရရှိရေးအတွက် ထုတ်လုပ်ထားရှိသည့် ကုန်ချောလက်ကျန်များ ကုန်စင်အောင်ရောင်းချရန်၊ စက်ရုံမှထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများအား MSME လုပ်ငန်းရှင်များသိရှိအောင်ဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရန်၊ စက်ရုံရှိ အလိုအလျောက်

ဂိုဒေါင်တို့တွင် မီးငြိမ်းသတ်ရေး အထောက်အကူပြုပစ္စည်းများ ပြည့်စုံအောင်ထားရှိရန် တို့ကိုမှာကြားပြီး စက်ရုံအတွင်း၌ စက်ပစ္စည်းများတပ်ဆင်ထားရှိမှု၊ ချည်ထုတ်လုပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ဝါကြိတ်စက်ရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး



မျက်နှာဖုံးမှ- စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း
စက္ကူစက်ရုံ (ရေနီ) အား ကြည့်ရှုစစ်ဆေး

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မေလ ၈ ရက် နေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရေနီ မြို့ရှိ စက္ကူစက်ရုံ (ရေနီ) သို့ရောက်ရှိပြီး တောင်သူများအနေဖြင့် စိုက်ပျိုးရေးဘေး ထွက်ပစ္စည်းဖြစ်သည့်ကောက်ရိုးမှ တစ်ပိုင် တစ်နိုင်ပျော့ဖတ်များ ထုတ်လုပ်နိုင်ရေးအတွက် ဓာတ်ခွဲခန်းသုံးပျော့ဖတ်ချက်အိုးငယ် ဖြင့် ကောက်ရိုးပျော့ဖတ်များ စမ်းသပ်ချက် လုပ်နေမှု၊ အသေးစားစက္ကူစက် စစ်ဆေးပြုပြင်နေမှု၊ ပျော့ဖတ်ကြိတ်စက်၊ ကောက်ရိုးမှ ပျော့ဖတ်ချက်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကောက်ရိုးမှပျော့ဖတ်ထုတ်လုပ်နိုင်ရေးအတွက် စီမံဆောင်ရွက်ခဲ့မှု၊ ကောက်ရိုးမှပျော့ဖတ်ထုတ်လုပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို ရှင်းလင်းတင်ပြသည်။(၃)



ထို့ကြောင့်စက္ကူစက်ရုံ (ရေနီ) ရှိ ဓာတ်ခွဲခန်းသုံးပစ္စည်းများကိုအသုံးပြု၍ ကောက်ရိုးမှ ပျော့ဖတ်ထုတ်လုပ်သည့်လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက္ကူစက်ရုံ (ရေနီ) တွင် ယခင်ကစက္ကူထုတ်

စွာဆောင်ရွက်နိုင်ပါက တောင်သူများ၊ MSME လုပ်ငန်းရှင်များအတွက် ပျော့ဖတ်ထုတ်လုပ်သည့်စက်များ ထုတ်လုပ်ပေးနိုင်ရေးအတွက် စက်ပစ္စည်းများ၏ ဒီဇိုင်းပုံစံများကို ကြိုတင်ရေးဆွဲထားရမည်ဖြစ်ကြောင်း။

ထို့ပြင် ကောက်ရိုးမှပျော့ဖတ်ထုတ်လုပ်သည့် နည်းပညာများလွှဲပြောင်းပေးရေးကိုလည်း စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကောက်ရိုးမှထုတ်လုပ်သည့် ပျော့ဖတ်များဖြင့် တန်ဖိုးမြင့်ပစ္စည်းများထုတ်လုပ်နိုင်ရေး ကြိုတင်စီစဉ် ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ တောင်သူများ၊ MSME လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိ၍ ဝင်ငွေများတိုးတက်ရရှိပြီး လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များဖြစ်သည့်အတွက် လုပ်ငန်းတာဝန်များကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ကောက်ရိုးမှပျော့ဖတ်ထုတ်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်ချက်များရှိပါက အပြည့်အဝဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ ကောက်ရိုးမှထုတ်လုပ်ထားရှိသည့်ပျော့ဖတ်များဖြင့် စက္ကူများစမ်းသပ်ထုတ်လုပ်နိုင်ရေးအတွက် အသေးစားစက္ကူထုတ်စက်ဖြင့် အမြန်ဆုံးထုတ်လုပ်ပြသရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။



ယင်းနောက် ပြည်ထောင်စုဝန်ကြီးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စပါးစိုက်ပျိုးသည့်တောင်သူများ ဝင်ငွေတိုးတက်စေရေး၊ ဒေသခံများအလုပ်အကိုင်ရရှိစေရေးတို့အတွက် ကောက်ရိုးမှပျော့ဖတ်များထုတ်လုပ်ရန် လမ်းညွှန်မှုပြုထားကြောင်း၊

လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်အတွက် အကြံပြုချက်အရ နှစ်စဉ် ဝန်ထမ်းများ၏ကျွမ်းကျင်မှုများကို ကောင်းစွာအသုံးပြုရမည်ဖြစ်ကြောင်း၊ ယခုစမ်းသပ်ဆောင်ရွက်နေသည့် ကောက်ရိုးမှပျော့ဖတ်ထုတ်လုပ်သည့်လုပ်ငန်းစဉ်များ အောင်မြင်

ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဗဟိုဦးစီးအဖွဲ့ အစည်းအဝေးကျင်းပ

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေးဗဟိုဦးစီးအဖွဲ့ (၁/၂၀၂၄) အစည်းအဝေးကို မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၃၀) စက်မှုဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးသို့ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဗဟိုဦးစီးအဖွဲ့ဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများ တက်ရောက်သည်။

အစည်းအဝေးတွင် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဗဟိုဦးစီးအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက(ပုံ)

ပြင်ဆင်သတ်မှတ်ခြင်း အမိန့်ကြော်ငြာစာများ ထုတ်ပြန်နိုင်ရန် သဘောတူညီခဲ့ပြီးဖြစ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ပိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် ပြောကြားသည်။

ထို့နောက် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဗဟိုဦးစီးအဖွဲ့ အတွင်းရေးမှူးက ဗဟိုဦးစီးအဖွဲ့နှင့် ဗဟိုကြီးကြပ်ရေးအဖွဲ့တို့၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ဗဟိုဦးစီးအဖွဲ့မှ ဆုံးဖြတ်ရမည့်အမှာစာများကို ရှင်းလင်းတင်ပြပြီး ဗဟိုဦးစီးအဖွဲ့ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက စက်မှုအလုပ်ရုံများရှိ လုပ်သားများ၊ ပြည်သူများ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများကြောင့် ရောဂါဖြစ်ပွားစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် လုပ်ငန်းလမ်းညွှန်များကို ရေးဆွဲထုတ်ပြန်၍ စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းခွင်ရှိလုပ်သားများ ဘေးအန္တရာယ်ကင်းရှင်း

သုံးစွဲရမည့်နည်းလမ်း၊ အသုံးပြုရမည့်နေရာ စသည်တို့ကို တိတိကျကျသတ်မှတ်၍ လိုင်စင်များထုတ်ပေးခြင်းကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် ဗဟိုဦးစီးအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများက Ethylene Oxide နှင့်ပတ်သက်သည့် အကြံပြုချက်များ၊ ကျန်းမာရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်သည့်စက်ရုံများတွင် Ethylene Oxide ဓာတ်ငွေ့အသုံးပြုပါက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေ၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ချက်အစီရင်ခံစာများ ရေးဆွဲထားရမည့်အခြေအနေများ၊ လုပ်ငန်းခွင်တွင် လုပ်သားများ ကျန်းမာစွာဘေးအန္တရာယ်ကင်းရှင်းအောင်ဆောင်ရွက်နိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်ရမည့်အခြေအနေများ၊ Ethylene Oxide ကို အသုံးပြုမည့်နည်းစဉ်၊ ပမာဏ၊ လုပ်ငန်းတို့ကို တိတိကျကျသတ်မှတ်၍ ကြပ်မတ်ဆောင်ရွက်ရမည့်အခြေအနေများ၊ ဓာတုပစ္စည်းများထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်း၊ သိုလှောင်ခြင်း၊ တင်သွင်းခြင်း၊



ယခုအစည်းအဝေးတွင် Ethylene Oxide နှင့်စပ်လျဉ်းသည့် အမိန့်ကြော်ငြာစာများ ထုတ်ပြန်နိုင်ရေးအတွက် အဖွဲ့ဝင်များနှင့် ဆွေးနွေး၍ အတည်ပြုချက်ရယူသွားမည် ဖြစ်ကြောင်း၊ ဗဟိုကြီးကြပ်ရေးအဖွဲ့အစည်းအဝေး(၁/၂၀၂၄)တွင် Ethylene Oxide ကို တားမြစ်ဓာတုပစ္စည်းအဖြစ်မှ ပယ်ဖျက်ခြင်း၊ အမိန့်ကြော်ငြာစာနှင့် Ethylene Oxide ကို ကန့်သတ်ဓာတုပစ္စည်းအဖြစ်

ရေးအတွက် ဓာတ်ငွေ့တိုင်းတာသည့်စက်ပစ္စည်းများ တပ်ဆင်ထားရှိရမည့်အပြင် လုပ်သားများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် တစ်ကိုယ်ရေသုံးအကာအကွယ်ပစ္စည်းများကို ပြည့်စုံစွာဝတ်ဆင်ရမည်ဖြစ်ကြောင်း၊ Ethylene Oxide အသုံးပြုခြင်းသည် ကင်ဆာကဲ့သို့သောရောဂါများဖြစ်ပွားစေသဖြင့် အသုံးပြုရမည့်ပမာဏ၊

တင်ပို့ခြင်း၊ ဖြန့်ဖြူးခြင်း၊ သုံးစွဲခြင်း၊ သယ်ယူပို့ဆောင်ခြင်းတို့နှင့်ပတ်သက်၍ သုံးစွဲသူအများပြည်သူများ လွယ်ကူစွာသိရှိနားလည်နိုင်စေရန် စီမံဆောင်ရွက်ရမည့်အခြေအနေများကို ဆွေးနွေးကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်

**စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း
အမှတ် (၃၄) အကြီးစားစက်ရုံ (သာယာဝတီ)နှင့်အမှတ် (၁) အထည်စက်ရုံခွဲ (ရွှေတောင်) တို့အား
ကြည့်ရှုစစ်ဆေး**

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့ရှိ အမှတ် (၃၄) အကြီးစားစက်ရုံ (သာယာဝတီ) သို့ရောက်ရှိပြီး ရေအိမ်သုံးပစ္စည်းများနှင့် ပန်းကန်များထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။(ပုံ)



ထိုသို့လှည့်လည်စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ထုတ်ကုန်ပစ္စည်းများ အရည်အသွေးတိုးတက်ကောင်းမွန်စေရေး အလေးထားကြပ်မတ်ဆောင်ရွက်ရန်၊ ထုတ်ကုန်အမယ်သစ်များထုတ်လုပ်နိုင်ရေး တီထွင်ကြံဆကြိုးစားဆောင်ရွက်ရန်၊ ရေအိမ်သုံးပစ္စည်းများနှင့် ပန်းကန်ထုတ်လုပ်သည့်နည်းစဉ်များနှင့်ပတ်သက်၍ အမြဲတမ်းဖွံ့ဖြိုးတိုးတက်မှုရှိအောင် လေ့လာဆည်းပူးကြရန်၊ တစ်ဦးချင်းစွမ်းရည်မြင့်မားမှုမှသည် အစုအဖွဲ့အလိုက်စွမ်းဆောင်ရည်များ မြင့်မားတိုးတက်အောင်ဆောင်ရွက်ရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် စိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်၍ ကျော်လွှားနိုင်ရေးအ

တွက် စုပေါင်းအားဖြင့် ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။ ဆက်လက်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးနှင့်စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းတို့သည် ရွှေတောင်မြို့ရှိ အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်) သို့ရောက်ရှိရာ အမှတ် (၃)

အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း၊ စက်ရုံမှူးက စက်ရုံဆိုင်ရာအချက်အလက်များ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံတို့ကို ရှင်းလင်းတင်ပြရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်မှ ပြည်တွင်းမှထွက်ရှိသည့်ဝါများကိုကြိတ်ခွဲ၍ ဝါဂွမ်းထုတ်လုပ်ရန်၊ ချည်ထုတ်လုပ်ရန်၊ ပိတ်များရက်လုပ်ရန် လမ်းညွှန်မှုပြုခဲ့၍ ပူးပေါင်းဆောင်ရွက်

နိုင်ရေးအတွက် စက်ရုံသို့လာရောက်ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၊ တောင်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူများစိုက်ပျိုးသည့်သီးနှံများ အထွက်နှုန်းတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်မျိုးစေ့များ၊ သွင်းအားစုများကို ထောက်ပံ့ပေးခြင်း၊ ဈေးကွက်ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုနှစ်ဝါစိုက်ပျိုးရာသီတွင် ဝါစိုက်ဧက (၉၀,၀၀၀) ကို သမဝါယမစနစ်ဖြင့် စိုက်ပျိုးပေးနိုင်ရေးစီမံဆောင်ရွက်ပေးခဲ့ကြောင်း၊ ထွက်ရှိလာသည့်ဝါများကိုအရည်အသွေးခွဲခြား၍ ရောင်းချရေးအတွက်အသိပညာပေးလျက်ရှိကြောင်း၊ နို့နှင့်နို့ထွက်ပစ္စည်းများကို ပြည်ပမှတင်သွင်းမှုလျှော့ချနိုင်ရေးအတွက် နို့စားနွားမွေးမြူရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သမဝါယမဆိုသည်မှာ လုပ်ငန်းများဆောင်ရွက်ရာတွင် စိတ်တူကိုယ်တူဖြင့် အောင်မြင်အောင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနများ၏ လိုအပ်ချက်အခက်အခဲများကို ညှိနှိုင်းပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများသည် ချည်ထုတ်လုပ်နေသည့်လုပ်ငန်းစဉ်အဆင့်ဆင့်၊ ပိတ်များရက်လုပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ ပိတ်များအား ဆေးဆိုးခြင်းလုပ်ငန်းများဆောင်ရွက်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

စာမျက်နှာ ၁၃ သို့-

စာမျက်နှာ ၁၁ မှ-
မတီ ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ Ethylene Oxide ကို တားမြစ်

ဓာတုပစ္စည်းစာရင်းမှ ကန့်သတ်ဓာတုပစ္စည်းစာရင်းအဖြစ် ပြောင်းလဲသတ်မှတ်ရေးကိစ္စရပ်များ၊ Ethylene Oxide အသုံးပြုရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးတင်ပြကြပြီး ဓာတုပစ္စည်းနှင့်ဆက်စပ်

ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဗဟိုဦးစီးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

စာမျက်နှာ ၁၂ မှ

ဆက်လက်၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးခန်းမ၌ စက်ရုံရှိအရာထမ်းများနှင့် တွေ့ဆုံ၍ စက်ရုံ၌တပ်ဆင်ထားရှိသည့် စက်များ၏ စက်စွမ်းအားအပြည့်အဝ လည်ပတ်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ရန်၊ ထို့ပြင် ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ အရည်အသွေးပိုမိုကောင်းမွန်စေရေး၊ တီထွင်ကြံဆဆောင်ရွက်ရန်၊ ပြည်တွင်း၌ အသုံးပြုများသည့်ချည်များအား ယခုအရည်အသွေးထက် ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရန်၊ ထုတ်ကုန်ပစ္စည်းများသည် ဈေးကွက်ရရှိမှုသာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်မည်ဖြစ်၍ ဈေးကွက်သုတေသနလုပ်ငန်းများကို အစဉ်အမြဲဆောင်ရွက်ရန်၊ စက်ရုံအနေဖြင့် ပြည်ပသွင်းကုန်အစားထိုးလုပ်ငန်းများကို ဆောင်ရွက်နေခြင်း

ဖြစ်၍ ထုတ်ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးစီမံဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောစက်အရန်ပစ္စည်းများကို ကြိုတင်ဝယ်ယူစုဆောင်းထားရန်၊ နိုင်ငံတကာတွင်ဆောင်ရွက်နေသည့် ချည်ထုတ်လုပ်ခြင်း၊ ဆေးဆိုးခြင်း နည်းပညာများကိုလည်း အစဉ်အမြဲလေ့လာရန်၊ စက်ရုံရေရှည်ရပ်တည်လည်ပတ်နိုင်ရေးအတွက် ဝန်ထမ်းအားလုံးမှ ဝိုင်းဝန်းပူးပေါင်းကြိုးစားဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ရှိ ဝါကြိတ်စက်ရုံ (တောင်တွင်းကြီး) သို့ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ စက်ရုံမှူးက စက်များထိန်းသိမ်းပြုပြင်ထားရှိမှုအခြေအနေ၊ ဝါများကြိတ်ခွဲနေမှုအခြေအနေ တို့ကိုရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး

က ဝါကြိတ်စက်များအဆင်သင့်လည်ပတ်နိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ ကုန်ကြမ်းကောင်းမှ ကုန်ချောကောင်းမည်ဖြစ်၍ ချည်များ၏အရည်အသွေးကောင်းမွန်စေရေးအတွက် ဝါဝယ်ယူသည့်ဒိုင်၊ ဝါထားရှိသည့်ဂိုဒေါင်၊ ဝါကြိတ်စက်တို့တွင် ဝါအရောင်ပျက်၊ ကျွယ်၊ အမှိုက်တို့ကိုရွေးခြင်း၊ ဝါဝှမ်းတွင်ပါဝင်သည့် ဝါစေ့ကွဲညစ်ပေဝှမ်းတို့ကိုရွေးခြင်း၊ ညစ်ပေဝှမ်း၊ ပလတ်စတစ်၊ အမှိုက်များကို ဘေထုပ်စက်တွင် ရွေးခြင်းစသည့် ရွေး (၅) ရွေးဖြင့်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားပြီး ကြိတ်လုံး (၂) လုံးတပ် ဝါကြိတ်စက်များဖြင့် ဝါများကြိတ်ခွဲနေမှု၊ လွှဲသွားပါဝါကြိတ်စက်ဖြင့် ကြိတ်ခွဲနေမှု၊ လင်တာဝှမ်းထုတ်လုပ်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် မေလ ၄ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ရှိ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌စက်ရုံမှူးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ လေးထောင့်ပုံသံမဏိချောင်းများ လျာထားချက်နှင့်အညီ ထုတ်လုပ်နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း လျာထားချက်ပြည့်မီအောင် ထုတ်လုပ်နိုင်ရေးအတွက် စက်ပစ္စည်းကိရိယာများ ကောင်းမွန်ရန်လိုအပ်ကြောင်း၊ သံရည်ကျိုအလုပ်ရုံနှင့်အထောက်အကူပြုအလုပ်ရုံတို့ရှိ စက်ပစ္စည်းကိရိယာများကို စဉ်ဆက်မပြတ်စစ်ဆေးပြုပြင်ထားရမည်ဖြစ်ကြောင်း၊ သံမဏိထုတ်လုပ်သည့် နည်းစဉ်များနှင့် နည်းပညာများကို စက်ရုံရှိ ဝန်ထမ်းအားလုံး သိရှိစေရေးအတွက် လုပ်ငန်းခွင်မပြတ် လေ့ကျင့်သင်ကြားပေးကြရမည်ဖြစ်ကြောင်း၊ လျာထားချက်ပြည့်မီအောင်

**အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) အား
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ကြည့်ရှုစစ်ဆေး**

ထုတ်လုပ်နိုင်ရေးအတွက် ဝန်ထမ်းအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် တွေ့ကြုံရမည့်အခက်အခဲများကိုလည်း စုပေါင်းအားဖြင့်ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် သံရည်ကျိုလုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး (ပုံ) ကုန်ထုတ်လုပ်မှုဆောင်ရွက်နေသည့် ဝန်ထမ်းများအား အပူဒဏ်ကြောင့်ရောဂါ

ဖြစ်ပွားမှုမရှိစေရေးအတွက် ဆေးဝါးစက်ရုံ (အင်ရောင်း) မှထုတ်လုပ်သည့် ဓာတ်ဆားထုပ်များနှင့်ဓာတ်ဆားရည်ဘူးများ ပေးအပ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တန် ၁၂၀ ထုံးကျောက်ထုတ်လုပ်ရေးအလုပ်ရုံတွင် စက်ပစ္စည်းများ စစ်ဆေးပြင်ဆင်နေမှုလုပ်ငန်းများ ဆောင်ရွက်နေသည့်အခြေအနေနှင့် Cold Box Structure ဆေးသုတ်ထားသည့်အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

သတင်းစဉ်



မျက်နှာစုံမှ-

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် တာဝန်ရှိသူများ နှင့်အတူ ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်း တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း Global Earth Agro & Aqua Industry Public Co., Ltd. ကဆောင်ရွက်နေသည့် စပါးခွဲလောင် စာသုံး လျှပ်စစ်ဓာတ်အားပေးအလုပ်ရုံတည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။(၃)

ကြည့်ရှုစစ်ဆေးစဉ် မန်နေဂျင်းဒါရိုက်တာက စပါးခွဲလောင်စာသုံးလျှပ်စစ်ဓာတ်အားပေးအလုပ်ရုံ တည်ဆောက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အတွက်လိုအပ်သော လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ ဖြစ်သဖြင့် အမြန်ဆုံးပြီးစီးအောင်အကောင်အထည်ဖော်ရန်၊ စက်မှုလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် အလေးထားဆောင်ရွက်ရန်၊ စီမံကိန်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများအနေဖြင့် စပါးခွဲလောင်စာသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံတွင်လာတည်ဆောက်ခြင်း၊ အအေးခန်းစက်ရုံတည်ဆောက်ခြင်း၊ မွေးမြူရေးထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းတို့နှင့်ပတ်သက်သည့် နည်းပညာများလွှဲပြောင်းရရှိရေးဆောင်ရွက်ရန်၊ စီမံကိန်းလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ကိုက်ညီမှုရှိအောင် ဆောင်ရွက်ရန် ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိရေးအတွက် စီမံကိန်းလုပ်ငန်းများကို အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားပြီး စပါးခွဲလောင်စာအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုအခြေအနေ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် စက်များတပ်ဆင်နေမှု၊ ဘွိုင်လာတည်ဆောက်တပ်ဆင်နေမှု၊ အအေးခန်းစက်ရုံတည်ဆောက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေး

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း စပါးခွဲလောင်စာသုံးလျှပ်စစ်ဓာတ်အားပေးအလုပ်ရုံကြည့်ရှုစစ်ဆေး



နှင့်စစ်ဆေးရေးဦးစီးဌာနရုံး၌ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်းနှင့်စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ဆွေးနွေးသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက စက်မှုလုပ်ငန်းနှင့်စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုလုပ်ငန်းနှင့်စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေတို့ကို ထုတ်ပြန်ပြဋ္ဌာန်းပြီး ဗဟိုကော်မတီကို ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေပါအချက်အလက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဗဟိုကော်မတီညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကိုကျင်းပ၍ ဒေသဆိုင်ရာကော်မတီ၊ စီမံခန့်ခွဲရေးကော်မတီများဖွဲ့စည်းရန် စသည့် ဆုံးဖြတ်ချက် (၁၂) ချက်ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း၊

ဥပဒေ၊ နည်းဥပဒေပါအချက်အလက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းများအနေဖြင့် ဥပဒေနှင့်နည်းဥပဒေတို့၏အနှစ်သာရကို သိရှိအောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ စက်မှုဇုန်များတည်ဆောက်ခဲ့သည့် ရည်ရွယ်ချက်များကို သိရှိအောင်ဆောင်ရွက်ရန်နှင့်အထူးစီးပွားရေးလုပ်ငန်းများနှင့် မည်ကဲ့သို့ချိတ်ဆက်ဆောင်ရွက်ရမည်ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စက်မှုဇုန်များ၊ MSME များနှင့်ပတ်သက်သည့် အချက်အလက်များကို အသေးစိတ်သိရှိအောင်

ဆောင်ရွက်ထားရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးအတွက် လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများကြောင့် ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးမှုမရှိစေရေး၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အလေးထားကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်း၊ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအတွင်းရှိနည်းပညာတက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ သက်မွေးပညာသင်ကျောင်းများနှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က စက်မှုလုပ်ငန်းနှင့်စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၄) ၏ ဆွေးနွေးဆုံးဖြတ်ချက်များကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ဦးစီးမှူးနှင့်ခရိုင်ဦးစီးဌာနမှူးများက တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်ဆိုင်ရာအချက်အလက်များ၊ ဗဟိုကော်မတီ၏ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်သုံးသပ်ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်
အမှတ် (၂) စက်မှုသင်တန်းကျောင်း(မန္တလေး) အား ကြည့်ရှုစစ်ဆေးခြင်း၊
မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဌာနတွင် ဝန်ထမ်းများနှင့်တွေ့ဆုံ

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် မေလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး) သို့ရောက်ရှိပြီး သင်တန်းကျောင်းအစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏အထောက်အပံ့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် သင်တန်းကျောင်းအဆင့်မြှင့်တင်ခြင်းစီမံကိန်းနှင့်ပတ်သက်၍ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့်ဆက်လက်ဆောင်ရွက်မည့်အခြေအနေများ၊ စီမံကိန်းဝင်စက်ပစ္စည်းများရောက်ရှိမှု၊ သင်တန်းကျောင်းအဆင့်မြှင့်တင်ခြင်းစီမံကိန်းများပြီးစီးပါက မော်တော်ယာဉ်နှင့်လယ်ယာသုံးထွန်စက်ပြုပြင်ထိန်းသိမ်းခြင်းဘာသာရပ်၊ လေအေးပေးစက်နှင့်ရေခဲသေတ္တာပြုပြင်ထိန်းသိမ်းခြင်းဘာသာရပ် (၂) ခုကို ထပ်မံတိုးချဲ့သင်ကြားပေးနိုင်မည့်အပြင် သင်တန်းသားများပိုမိုလက်ခံသင်ကြားပေးနိုင်မည့်အခြေအနေ၊ နည်းပြဆရာ/ဆရာမများအား တရုတ်နိုင်ငံသို့စေလွှတ်၍ နည်းပညာဆိုင်ရာသင်တန်းများတက်ရောက်ခဲ့မှု၊ တရုတ်နိုင်ငံမှကျွမ်းကျင်နည်းပြဆရာများသည် အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး) သို့လာရောက်၍ (၃) နှစ်ကြာ နှစ်ရှည်နည်းပညာသင်တန်းပို့ချမည့်အခြေအနေများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်ပူးပေါင်း၍ အထည်အလိပ်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ တိုးချဲ့ဖွင့်လှစ်မည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက သင်တန်းကျောင်းအဆင့်မြှင့်တင်ခြင်းစီမံကိန်းလုပ်ငန်းများအား အရည်အသွေးပြည့်မီအောင် ကြပ်မတ်ဆောင်ရွက်ရန်နှင့် သတ်မှတ်အချိန်ကာလအတွင်းပြီးစီး

အောင်ရေးဆွဲထားရှိသည့် အချိန်ဇယားများအတိုင်း တိတိကျကျဆောင်ရွက်ရန်၊ သင်တန်းကျောင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများပြီးစီးပါက ညွှန်ကြားချက်များနှင့်အညီ စနစ်တကျလွှဲပြောင်းလက်ခံနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရန်၊ နည်းပြဆရာ/ဆရာမများအနေဖြင့် နည်းပညာဆိုင်ရာကျွမ်းကျင်မှုအရည်အသွေးမြင့်မားတိုးတက်စေရေးအတွက် စဉ်ဆက်မပြတ်ကြိုးစားလေ့လာသင်ယူကြရန်နှင့် သင်တန်းသားများ၏စံနမူနာပြုဖြစ်အောင် ပြုမူနေထိုင်ဆောင်ရွက်ကြရန်၊ စက်မှုလုပ်ငန်းများအတွက် လိုအပ်သော ကျွမ်းကျင်လုပ်သားများ၊ နိုင်ငံတော်အတွက် အားထားရသည့်လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနေသည့်အတွက် လုပ်ငန်းတာဝန်များကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ သင်တန်းကျောင်း၌တပ်ဆင်ထားရှိသည့်စက်ပစ္စည်းများ၊ မော်တော်ယာဉ်များအား ပြုပြင်ထိန်းသိမ်းမည့်အချိန်ဇယားရေးဆွဲ၍ စဉ်ဆက်မပြတ်စစ်ဆေးပြုပြင်ရန်၊ သင်တန်းကျောင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများတွင် ပါဝင်သည့်စက်ပစ္စည်းအားလုံး၏ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် စက်ကိုင်တွယ်ထိန်းသိမ်းမောင်းနှင်မှုလမ်းညွှန်တို့နှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား စနစ်တကျလွှဲပြောင်းလက်ခံရယူသွား

ရန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျုံကျန်းကောလိပ်မှ နည်းပြဆရာ/ဆရာမများသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး) သို့လာရောက်၍ နည်းပညာဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်၍ အခြားစက်မှုသင်တန်းကျောင်းများမှ နည်းပြဆရာ/ဆရာမများတက်ရောက်နိုင်ရေး စီမံဆောင်ရွက်ထားရန်၊ မော်တော်ယာဉ်နှင့်လယ်ယာသုံးထွန်စက် ပြုပြင်ထိန်းသိမ်းရေးဘာသာရပ်အတွက် လိုအပ်သောသင်ကြားရေးအထောက်အကူပြုပစ္စည်းများကို အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်းမှရယူနိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန်၊ မီးငြိမ်းသတ်ရေးစနစ်အား အသုံးချနိုင်ရေးအတွက် လက်တွေ့စမ်းသပ်မောင်းနှင်နိုင်ရေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် သင်တန်းကျောင်းစာကြည့်တိုက်၊ သင်တန်းကျောင်း၏မှတ်တမ်းထိန်းသိမ်းထားရှိမှု၊ အထည်ချုပ်သင်တန်းဖွင့်လှစ်မည့် သင်တန်းခန်းမ၊ သင်တန်းကျောင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှု၊ အလုပ်ရုံများရှိ စက်ပစ္စည်းများ တပ်ဆင်ထားမှုအခြေအနေများနှင့်သင်ကြားရေးသုံး မော်တော်ယာဉ်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ (ပုံ)

ကျောဖုံးသို့-



၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများ၏သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်သည့်အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းတက်ရောက်

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် စက်မှုဝန်ကြီးဌာနမှဝန်ထမ်းများ၏သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားကို ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသားမိဘများနှင့်ထူးချွန်ဆုရကျောင်းသား၊ကျောင်းသူများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်းများ၏သားသမီးများကို ဂုဏ်ပြုဆုချီးမြှင့်ခြင်းသည် အနာဂတ်နိုင်ငံတော်၏ ပခုံးပြောင်းတာဝန်များကို လက်ဆင့်ကမ်းရယူကြမည့်ကျောင်းသား၊ ကျောင်းသူမျိုးဆက်သစ်များ၏ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုခြင်းဖြစ်သည့်အပြင် ထူးချွန်ထက်မြက်သည့်အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွက်လာအောင် တိုက်တွန်းနှိုးဆော်လိုသည့် သဘောဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ယခုလိုဂုဏ်ပြုချီးမြှင့်ခြင်းကို တန်ဖိုးထားနားလည်ပြီး မိမိတို့၏သားသမီးများကို ယခုထက်မက ပိုမိုအောင်မြင်အောင်၊ လူတော်လူကောင်းများဖြစ်အောင်၊ မှန်ကန်သည့်



လမ်းကြောင်းပေါ် အခြေချနိုင်အောင်နှင့် နိုင်ငံတော်အတွက် အားကိုးအားထားပြုရသည့် သားကောင်းရတနာများဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသားတစ်ဦးနှင့်ငါးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူနှစ်ဦးတို့ကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက ငါးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့်ကျောင်းသား၊ ကျောင်းသူသုံးဦးကိုလည်းကောင်း၊ ဌာနဆိုင်ရာအကြီးအကဲများက လေးဘာသာ၊ သုံးဘာသာ၊ နှစ်ဘာသာ၊ တစ်ဘာသာ ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့်ကျောင်း

သား၊ ကျောင်းသူများကိုလည်းကောင်း ဂုဏ်ပြုဆုများချီးမြှင့်ကြပြီး ထူးချွန်ဆုရကျောင်းသား၊ ကျောင်းသူများကိုယ်စား ငါးဘာသာဂုဏ်ထူးရှင်မအေးမြတ်သီရိမင်းက ကျေးဇူးတင်စကားပြောကြားသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်စာမေးပွဲတွင် စက်မှုဝန်ကြီးဌာနမှဝန်ထမ်းများ၏သားသမီး ၂၂၀ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၁၆၇ ဦး အောင်မြင်ခဲ့ပြီး ခြောက်ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ငါးဦး၊ လေးဘာသာဂုဏ်ထူးရှင် ခုနစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင် လေးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၆ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၆ ဦး၊ စုစုပေါင်း ၄၉ ဦး ထူးချွန်စွာအောင်မြင်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်



စာမျက်နှာ ၁၅ မှ-

ဒုတိယဝန်ကြီးသည် မေလ ၁၁ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသို့ရောက်ရှိပြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရုံး၌ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရှိ ဝန်ထမ်းများ၊ အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး) ရှိ နည်းပြဆရာ/ဆရာမများနှင့် ဝန်ထမ်းများအားတွေ့ဆုံ၍

MSME လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းအားပေးကူညီဆောင်ရွက်ရန်၊ ယခုအချိန်တွင် ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ဝတ်ဆင်ရေးအတွက် ဝါမူဝါဂွမ်း၊ ချည်များထုတ်လုပ်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိသဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ လိုအပ်ချက်များ၊ အခက်အခဲများကိုလည်း သိရှိအောင်ဆောင်ရွက်၍ ဝိုင်းဝန်းကူညီပံ့ပိုး

ပေးရန်၊ စက်မှုကဏ္ဍအတွက်လိုအပ်သော ကျွမ်းကျင်လုပ်သားများကို ပိုမိုမွေးထုတ်နိုင်ရေး ကြိုးစားဆောင်ရွက်ရန်နှင့်လက်တွေ့လုပ်ငန်းနယ်ပယ်တွင် ဝင်ရောက်လုပ်ကိုင်နိုင်သည့်ဆင့်အထိရောက်အောင် လေ့ကျင့်သင်ကြားပေးရန် လမ်းညွှန်မှာကြားပြီး ဝန်ထမ်းများ၏တင်ပြချက်များကို ညှိနှိုင်းပါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်